

[巴]担忧 ② = ဗျာဒိတ် ③ 在房椽上支撑脊檩的柱子
 ဗျာကရာ ကဝါ <bya k-ya> = ကဗျာကယာ
 ဗျာကရုဏ်းကျမ်း နှ၊ <bya k-ron: kyan:> 【佛】《毘伽罗论》
 ဗျာဆိုက် ကါ <bya hsait> 忧愁, 忧虑
 ဗျာဆေး နှ၊ <bya hswei:> 忧愁, 忧虑
 ဗျာထို့ အါ <bya do'> 用于句尾的语气词, 有“大家”“诸位”的意思: စကားပြောသလိုရိုးရိုးရှင်းရှင်းရေးကြယ်မကောင်းပေဘူးလား ~ ။ 诸位如果写文章都象说话那样通俗易懂, 简单明了不是很好吗?

ဗျာထူး ကါ <bya htu:> 男子(在别人叫自己时)有礼貌地答应
 ဗျာဒိတ် နှ၊ <bya deit> [巴]【佛】佛的预言, 僧侣的嘱咐, 启示: ~ စကား 预言 / ~ ပန်း 佛的预言
 ဗျာဒိတ်ခံ ကါ <bya deit khan> 听取佛的预言
 ဗျာဒိတ်ထား ကါ <bya deit hta:> 佛预言, 佛启示, 同义词有: ဗျာဒိတ်ကြား၊ ဗျာဒိတ်ပေး၊ ဗျာဒိတ်ပြု၊ ဗျာဒိတ်မှား၊ ဗျာဒိတ်မှတ်

ဗျာဒိတ်ပြန် ကါ <bya deit pyan> 解释佛陀的预言
 ဗျာဒိတ်ရ ကါ <bya deit ya'> = ဗျာဒိတ်ခံ
 ဗျာဒိတ်ဦး နှ၊ <bya deit u:> 【佛】最先讲的预言, 最早的预言
 ဗျာဓိ နှ၊ <bya di'> [巴]病, 疾病, 病痛
 ဗျာပါ နှ၊ <bya ba> = ဗျာပါရ
 ဗျာပါကြီး ကါ <bya ba kyin:> 忧心如焚
 ဗျာပါဆံ နှ၊ <bya ba zan> 妇女梳向耳后, 又从耳下向前微微翘起的鬓发: ~ ချသည်။ ~ ဝေသည်။ 妇女留鬓发。

ဗျာပါတကြီး ကဝါ <bya ba d-gyi:> 忧心如焚地: ~ ဖြစ်နေသည်။ 很焦急。

ဗျာပါဒ နှ၊ <bya ba da'> [巴]害人之心, 诡计: ဒီလူဟာ ~ဝိထက် အလွန်အားကြီးတဲ့လူပဲ။ 这是个诡计多端的人。

ဗျာပါပို ကါ <bya ba po> 担忧
 ဗျာပါမီး နှ၊ <bya ba mi:> 担忧, 忧虑
 ဗျာပါများ ကါ <bya ba mya:> = ဗျာပါကြီး
 ဗျာပါရ နှ၊ <bya ba ra'> [巴]忧虑, 担忧
 ဗျာပါလှိုင် ကါ <bya ba hlain> (书)忧愁, 烦恼
 ဗျာပါသောက နှ၊ <bya ba thaw: ka'> 忧愁, 烦恼
 ဗျာပါသင့် ကါ <bya ba thin'> 忧虑, 忧愁
 ဗျာများ ကါ <bya mya:> ①忧虑, 忧愁: ခင်ဗျားဘာတွေ ~ နေတုံး။ 你在担忧什么? ②繁忙: ညှော်သည်တွေလားလို့ ~ နေသလား။ 客人来了, 把你忙坏了吧?



ဗျာပါဆံ

ဗျာလောင် ကါ <bya laun> 焦急: ~ အောင်ပူပန်သည်။ 心急如焚。

ဗျာလှိုင် ကါ <bya hlain> (书)忧心忡忡
 ဗျာဝေ ကါ <bya wei> (诗)忧虑, 焦急
 ဗျာသင့် ကါ <bya thin'> 忧虑, 发愁: ဦးတိုးကား ~ သွားရှာသည်။ 吴多发起愁来。

ဗျား ပါ <bya:> ① = ဗျ ②(男)表示尊敬的语气
 ဗျူရို နှ၊ <byu ro> [英bureau]局, 处, 办公署
 ဗျူရိုကရေစီ နှ၊ <byu ro k-rei si> [英bureaucracy] 官僚政治: ~ ဝါဒ 官僚主义
 ဗျူရိုကရက် နှ၊ <byu ro k-ret> [英bureaucrat] ①官僚 ②官僚主义者

ဗျူရက် နှ၊ <byu ret'> [英burette] 【化】滴定管
 ဗျူဟာ နှ၊ <byu ha'> [巴] = ဗျူဟာ
 ဗျူဟာ နှ၊ <byu ha> ①战略 ②侍从护卫人员 ③部署: ~ အနုမြူလက်နက် 战略核武器 / မဟာ ~ 战略 / နည်း ~ 战术

ဗျူဟာကျင်း ကါ <byu ha kyin:> = ဗျူဟာခင်း
 ဗျူဟာခင်း ကါ <byu ha khin:> ①打仗, 开战: စစ် ~ သည်။ 打仗。②(喻)到处都是: ခေါင်းလိမ်းဆီအနှံ့သည် ~ နေ၏။ 到处散发着发油的气味儿。

ဗျူဟာဆင် ကါ <byu ha hsin> = ဗျူဟာခင်း
 ဗျူဟာမှူး နှ၊ <byu ha hmu:> 【军】作战部长
 ဗျို ပါ <byo'> ①(男)哎!(应声) ②(男)喂!(呼喊声): ~ ဆရာကြီး။ 喂, 老师傅! ③(用于句尾)啦! ရပြီ ~ ။ 得到啦!

ဗျိုရေးဗျာရေး နှ၊ <byo' yei: bya yei:> 为群众服务的工作, 公益事务

ဗျိုဟစ် ကါ <byo' hit> = ဗျိုဟစ်
 ဗျို ပါ <byo> (男)下辈对长辈或平辈之间回答时的语气相当于“哎”

ဗျိုး ပါ <byo:> (男)放在句子结尾表示招呼大家干某件事

ဗျိုးထိုး ကါ <byo: hto:> = ဗျိုးဟစ်
 ဗျိုးဟစ် ကါ <byo: hit> 招呼大家(集会), 呼唤: ဖိတ်စာကမ်း ဝေပေလိုပါဘူး။ ~ လိုက်ယင်ပြီးတာပါပဲ။ 用不着什么请帖, 向大家招呼一声就行了。

ဗျောက် နှ၊ <byaut> = ဗြောက်
 ဗျောက်အိုး နှ၊ <byaut o:> = ဗြောက်အိုး
 ဗျိုက် နှ၊ <byait> 【植】刺黄檀 Dalbergia spinosa Roxb
 ဗျိုင်း နှ၊ <byain:> 【动】鹭鸶: ~ ငန်း 大而带有颈毛的鹭 / ~ နှံ၊ ~ နီ 或 ~ နှမ်း 赭色鹭 / ~ ပြူ 白鹭 / ~ အောက် 赭色鹭 Egretta alba modesta (The Eastern large Egret)